

မာတိကာ

၁။ ကိုယ့်ကို ပြီးရယ်စေသူတစ်ယောက်ကို ချစ်ပါ	၁၁
၂။ တကယ်လွှတ်ချွန်သွားတဲ့အခါ	၁၄
၃။ အနားမှာ ရှိနေတဲ့အတွက် ကျေးဇူးတင်တယ်	၁၆
၄။ ဒီတစ်သက်မှာ နင်နဲ့ပဲ ပတ်သက်တယ်	၁၈
၅။ ကိုယ်ပြောင်းလဲသွားတာ မဟုတ်ဘူး... ကိုယ်နားလည်သဘောပေါက်သွားတာ	၂၀
၆။ မအံ့နဲ့တော့ ... တချို့လူတွေက မထိုက်တန်ပါဘူး	၂၃
၇။ တားလို့မရရင် ထားလိုက်တော့	၂၆
၈။ ပျော်ရွှင်ဖို့ ဒီလောက်မခက်ဘဲပါစေနဲ့	၂၈
၉။ ကိုယ့်ကိုယ်ကိုယ် တကယ်စချစ်မိတဲ့အခါ	၃၀
၁၀။ နင် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်	၃၃
၁၁။ ကြံ့ခိုင်ချင်ဟန်ဆောင်မနေပါနဲ့တော့	၃၆
၁၂။ အချစ်အတွက် ကိုယ့်ကိုယ်ကိုယ်ဟန်ဆောင်နေစရာမလို	၃၉
၁၃။ နင်နဲ့သာဆိုရင် ...	၄၂
၁၄။ သတိရလွှမ်းမဲ့ခြင်းမှာ အသံမပါဘူး	၄၅
၁၅။ တကယ်အချစ်ဆိုတာ ...	၄၇

၁၆။ အိပ်ရေးပျက်မခံပါနဲ့နော်	၅၀
၁၇။ တကယ်လို့ သင်မောပန်းပြီဆိုရင် ...	၅၃
၁၈။ တွေ့ဆုံခြင်းတစ်ခုတိုင်းက ရှေးကကြောင့်ပါ	၅၆
၁၉။ တစ်ယောက်တည်း ခြစ်တဲ့အခါ	၅၈
၂၀။ အချစ်က အေးစက်တဲ့ခက်ကို မခံနိုင်ဘူး	၆၁
၂၁။ ကိုယ့်ကို အန္တရာယ်သေရတဲ့ တန်ဖိုးထားပါ	၆၃
၂၂။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံမယ်	၆၆
၂၃။ ကိုယ့်ကိုချစ်တဲ့သူက အရာရာမှာ ဖိစက်ကြောင်မနေပါဘူး	၆၉
၂၄။ နောက်ပြန်လှည့်ကြည့်တဲ့အခိုက် သူ မရှိတော့ပါ	၇၂
၂၅။ ခယောင်းတောလမ်းကို တစ်ယောက်တည်းလေ့လာတဲ့အခါ	၇၅
၂၆။ တကယ်လို့ ပြန်ဆုံဖြစ်ခဲ့ရင် ...	၇၈
၂၇။ မဆက်သွယ်ပေမယ့် မပေပါ	၈၁
၂၈။ တကယ်လွှမ်းမဲ့တဲ့အခါ	၈၃
၂၉။ လူတစ်ယောက် ပြောင်းလဲသွားတဲ့အခါ	၈၅
၃၀။ ရင်ထဲ ခံစားရစက်တဲ့အခါ	၈၈
၃၁။ လူတချို့ကို မပုလိက်ပါ	၉၁
၃၂။ ထိုက်တန်သူတစ်ယောက်ကိုသာ ချစ်ပါ	၉၄
၃၃။ နောက်တစ်ခေါက်မှာ ကောင်းကောင်းတန်ဖိုးထားရအောင်	၉၆
၃၄။ ရင်ခွင်လို့ရရှိမယ့်သူတစ်ယောက် ရှိချင်တယ်	၉၉
၃၅။ ဘဝဓမ္မဇော်	၁၀၂
၃၆။ အထီးကျန်နေရက်တွေကို တစ်ယောက်တည်းဖြတ်သန်းမယ်	၁၀၅

၃၇။ တန်ဖိုးမထားတတ်ရင် ပိုင်ဆိုင်ဖို့ မထိုက်တန်ပါ	၁၀၇
၃၈။ နားလည်မှုရှိပေမယ့် နားလည်မခံရတဲ့အခါ	၁၁၀
၃၉။ နာကျင်လေ တိတ်ဆိတ်လေ	၁၁၃
၄၀။ လွမ်းဆွတ်မှုတစ်မျိုးကို မနှောင့်ယှက်ဘူးလို့ ခေါ်တယ်	၁၁၆
၄၁။ အရင်းနှီးဆုံး သူစိမ်း	၁၁၉
၄၂။ မောပန်းမှုတစ်မျိုးက မပြင်းဆန်တတ်လို့ဖြစ်တာ	၁၂၂
၄၃။ သံယောဇဉ်တမျိုးက မဆက်သွယ်ရင် စိမ်းသွားတယ်	၁၂၅
၄၄။ အားကိုးရာမဲ့စကားတွေ ပြောမထွက်တဲ့အခါ	၁၂၇
၄၅။ ချစ်ဖို့ရာ လွယ်ပေမယ့် နားလည်ဖို့ရာ ခက်တယ်	၁၃၀
၄၆။ ကိုယ့်ကိုယ်ကိုယ် အမှောင်ထဲ ပစ်ချပထားပါနဲ့	၁၃၃
၄၇။ လွှတ်ချလိုက်တဲ့အခါ	၁၃၆
၄၈။ တစ်ယောက်တည်း ကျင့်သားရခဲ့ပြီ	၁၃၉
၄၉။ နင် အဆင်ပြေပါစေ	၁၄၁
၅၀။ ချစ်တာကို ကွယ်ဝှက်ထားလို့ မရပါ	၁၄၄
၅၁။ ပိုကောင်းတဲ့ ကိုယ့်အခြေ	၁၄၆
၅၂။ တကယ်လို့ မဆုံဖြစ်ခဲ့ကြရင်...	၁၄၉
၅၃။ ဒီတစ်သက် ကိုယ့်အပေါ်ကိုယ်ကောင်းဖို့ မပေပါနဲ့	၁၅၁
၅၄။ အရွယ်ရောက်သူရဲ့ နာကျင်မှု	၁၅၃
၅၅။ တန်ဖိုးထားမြတ်နိုးဖို့ မသိစင် ငါတို့ အိုပင်ကြလေပြီ	၁၅၆